

ခြည်းခြည်းချင်းချင်း ကဝါ <khyi: gyi: khyin: gyin:> 悅耳, 动听

ခြည်းရရည်း ကဝါ <khyi: y- yi:> 苗条, 姬娜多姿

ခြည်းထွေး ကဝါ <khyi: lya'> 苗条, 姬娜

ခြည်းလှပ် ကဝါ <khyi: hlat> 苗条, 姬娜

ခြုတ် ကဝါ <khyout> ①中伤, 谤谤 ②碰, 撞

ခြုတ်ခြစ် ကဝါ <khyout khyit> ①打击, 攻击 ②缺乏, 稀少
③ = ခြုတ်ခြတ်

ခြုတ်ခြတ် မသာ <khyout khyout> 嘿, 嘿: တက်သွားတော့ပိုး
ကောင်းကင် ~ ထိနေက်တယ်။ 直上云霄。/ မန္တလေးကို ~
ထိမောင်းတယ်။ 一直开到曼德勒。

ခြုတ်ခြွှေ့ ကဝါ <khyout kyet> ①限制, 束缚, 控制: လွတ်လပ်
စွာပြောဆိုင်စွာတို့ဟဲရား ~ ၏။ 无理限制言论自由。
②诽谤, 中伤: သူများကို ~ ထိပါးလျက်ပြောဆိုခြင်း: 诽谤
他人

ခြုံး I ကဝါ <khyan:> ①分成两半, 对半分开 ②切开:
ပန်းသီးကို ~ ထိုက်ပါ။ 把苹果切开。II နှဲ <khyan:> 一
半, 一部分: ကမ္ဘာအရှေ့ောက် ~ 东半球 / ကမ္ဘာအနောက်
ဖက် ~ 西半球 III ဒါ <khyan:> 一半: ဖျော်းတ ~
半个西瓜

ခြုံးကျေး ကဝါ <khyein' kyu:> 响亮, 嘹亮

ခြုံးခြေး ကဝါ <khyein' gyein':> 咚咚, 响亮地: ဝါဌ္ဂီး ~
တိုးသည်။ 大鼓敲得咚咚响。

ခြုံးခြုံးမှုးမှုး ကဝါ <khyein' gyein' hmun: hmun:> ①震
天响地 ②热热闹闹

ခြုံးခြုံးမှုးသုံး ကဝါ <khyein' gyein' the:> ①响彻云霄: ဆိုင်းသံ
ခုံးသီချင်းသံ ~ မျှိုးသည်။ 锣鼓声歌声响彻云霄。②轰轰
烈烈, 盛大: လွတ်လပ်ရေးအောင်ပွဲနောက် ~ ကျင်းပသည်။ 举
行盛大的独立节庆祝活动。

ခြုံးလွှဲ ကဝါ <khyein' nyan> 响亮, 喧腾

ခြုံးမေား ကဝါ <khyein' maw:> 震天响, 响连天

ခြုံးမြှေး ကဝါ <khyein' myu:> 欢呼, 欢腾

ခြုံးမြှင်း ကဝါ <khyein' hmun:> (书)震天响, 喧闹

ခြုံးသုံး ကဝါ <khyein' the:> 震天响

ခြုံးသားငါး ကဝါ <khyein' thaun:> (书)震天响; 闻名, 显赫

ခြုံးသည်း ကဝါ <khyein' the:> = ခြုံးလွှဲ

ခြုံးအုံး ကဝါ <khyein' on:> (书)喧哗

ခြုံး ကဝါ <khyein:> ①雷鸣, 轰鸣: မိုး ~ သည်။ 打雷。
②大声恫吓, 威吓

ခြုံးခြောက် ကဝါ <khyein: gyaut> 恐吓, 恐吓, 威胁: ~
စာ 恐吓信 / ကလေးကို ~ သည်။ 吓唬小孩儿。

ခြုံးနှုံး ကဝါ <khyein: hnun> (书)恐吓, 恐吓

ခြုံးမဲ့ ကဝါ <khyein: me:> ①震天响, 雷鸣 ②威吓, 恐吓

ခြုံးမောင်း ကဝါ <khyein: maun:> (书) ①雷鸣 ②恐吓,

恫吓

ခြိမ်းသံ နှဲ <khyein: dhan> ①雷鸣声 ②恐吓声

ခြိမ်းအုံး ကဝါ <khyein: on> 雷声隆隆

ခြိယ် ကဝါ <khye> ①装饰, 修饰: ပတ္တမြားအတိ ~ သော်းပါင်း
镶满宝石的礼帽 ②润色(文章), 润饰 ③涂抹(脂
粉), (绘画)着色: ပန်ချိုးဆေး ~ သည်။ 绘画着色。/ စာ
ပေါင်းအလက်ဘတ်ဆာ ~ သည်။ 对文学作品进行润色。

ခြိယ်စီ ကဝါ <khye si> 装饰, 修饰; 镶嵌: ကျောက်လျက်ခွဲတို့ဖြင့်
~ ထားသည့်တန်ဆာများ: 镶嵌着珠宝的饰物

ခြိယ်ဆေး နှဲ <khye hsei:> 颜料, 涂料

ခြိယ်ဆင် ကဝါ <khye hsin> (诗)装饰, 打扮

ခြိယ်နှစ် ကဝါ <khye nit> (诗)镶嵌

ခြိယ်မှုံး ကဝါ <khye hmon:> 装饰, 修饰, 打扮, 润色, 润饰,
描绘: နံရံပေါ်တွင်ပန်ချိုကားများ ~ ထားသည်။ 墙上装饰着
许多画儿。/ ဆေးရောင်စုံ ~ ထားသောပန်ချိုကားများ: 各
种彩色的图画

ခြိယ်မြား ကဝါ <khye hmwa> (诗)装饰, 修饰; 打扮; 镶嵌

ခြိယ်မြှောင် ကဝါ <khye hmyaung> 装饰, 修饰

ခြိယ်လယ်းယား ကဝါ <khye hle pa: ya:> 精明地, 聪明伶
俐地

ခြိယ်လယ်ပတ်နပ် ကဝါ <khye hle pat nat> 精明地, 机智地:
~ စကားဘတ်သော်။ 精明强干能说会道的人

ခြိယ်ထွေ့ ကဝါ <khye hle> ①装饰, 修饰 ②主持, 管理 ③
(喻)控制, 幕后操纵

ခြိယ်သား ကဝါ <khye tha':> 润色, 润饰; 修饰, 打扮: သူမှာည်
ယနေမှုာထူးထူးခြားမြှုံး ~ ထားသည်။ 她今天梳妆打扮得格
外漂亮。

ခြိယ်သန်း ကဝါ <khye than:> 镶嵌, 装饰; 修饰

ခြုံး II ကဝါ <khwa'> ①分叉, 分出桠杈: ချဉ်ပေါင်ခေါင်းကျွဲ့နှင့်
ကော့ ~ သည်။ (成)洋麻遭水牛踩, 分权更茂盛。喻: 越
受压越坚强。②分成两种: ခြေနောက်စကားမဲ့ ~ ။ 讲话
前后一致。③骑, 跨: သစ်တုံးပေါ်မှာ ~ ရှုတိုင်သွေ့။ 骑坐
在木头上。④兼, 兼任: အလုပ်နှစ်ခု ~ ပြီးလုပ်တယ်။ 一
身兼二职。⑤处境困难, 左右为难: ကြောက်လျက်အော်
မလုပ်အောင်စားကိုသာ ~ စားနေသည်။ 工作不想干, 饭却拼
命吃。III နှဲ <gwa'> ①枝权, 枝桠 ②叉架, 支棍
③扳子, 扳钳 ④在小船两侧布下的一种扑虾网 ⑤弹
弓 ⑥尴尬, 糟糕 ⑦作难, 为难; 作对: ဘုရားသောစကား
မှာ ~ သက်သက်ဖြစ်၏။ 他讲的纯粹是跟人为难。

ခြုံးကျေး ကဝါ <gwa' kya':> 糟糕, 倒霉; 难办

ခုကျောစာ ကဝါ <gwa' kya' ta' da'> 故意抬杠, 故意顶牛:
~ ပြောသည်။ 讲话故意抬杠。